



စက်မှုဝန်ကြီးဌာန

စက်မှုသတင်းလွှာ

အတွဲ(၄)၊ အမှတ်(၂)၊ ၂၀၂၅ ခုနှစ် (ဧပြီ၊ မေ၊ ဇွန်)

ပြည်တွင်းမှထုတ်လုပ်သည့် ဆိုလာပြားများအား ပြည်ပမှ တင်သွင်းသည့် ဆိုလာပြားများနှင့် တန်းတူအရည်အသွေးရှိအောင်ဆောင်ရွက်

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဆိုလာထုတ်လုပ်ခြင်းနည်းပညာများကိုလည်း မျက်မြင်မပျက်လေ့လာ၍ အဆင့်မြှင့်တင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။



ကြည့်ရှုအားပေး

နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်
ဆိုလာပြားစက်ရုံအတွင်း
ဆိုလာပြားများ
ထုတ်လုပ်မှုအဆင့်ဆင့်ကို
ကြည့်ရှုအားပေးစဉ်။

စာမျက်နှာ ၂ သို့-

စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်

One Stop Service (OSS) အစီအစဉ်ကို ထည့်သွင်းစဉ်းစားရန်လို

ကျောမိုးသို့-

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅

(MSME Day 2025) အခမ်းအနား ကျင်းပ

စာမျက်နှာ ၁၃ သို့-

စက်မှုဝန်ကြီးဌာနမှ (၃) လ တစ်ကြိမ် ထုတ်ဝေသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း

စက်မှုကျွမ်းကျင် (၁) နှစ်သင်တန်း

အမှတ်စဉ်(၁၅)သင်တန်းဖွင့်ပွဲနှင့်

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏

(၁/၂၀၂၅-၂၀၂၆) ကြိမ်မြောက်

ညှိနှိုင်းအစည်းအဝေးတက်ရောက်

စာမျက်နှာ ၉ သို့-

စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)

ဇေယျဌာနီလမ်း၊ နေပြည်တော်။

ဖုန်း- ၀၆၇-၃၄၀၅၀၄၂

မျက်နှာပိုးမှ -

အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
အီလက်ထရောနစ်ပစ္စည်းနှင့်လျှပ်စစ်မော်တာအလုပ်ရုံ
ရွှေကသာကုမ္ပဏီလီမိတက် ဆိုလာပြားစက်ရုံ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ
သည် အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်
တာအလုပ်ရုံ ရွှေကသာကုမ္ပဏီလီမိတက်

အနေဖြင့် ဆိုလာပြားထုတ်လုပ်မှုလုပ်ငန်း
များ အဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအ
နေများနှင့်ဆိုလာပြားထုတ်လုပ်မှုများ နှစ်
အလိုက်အဆင့်ဆင့်တိုးတက်လာမှုအခြေအ
နေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ
သည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံ
တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ
တော်ဝန်ကြီးချုပ်က (ပုံ) ပြည်တွင်းမှထုတ်

ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအား
ဖြင့် ဆီလီကွန်ကဲ့သို့သော ကုန်ကြမ်းများလို
အပ်သဖြင့် ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး နည်း
လမ်းရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊
ပြည်တွင်း၌ ဆိုလာပြားများကိုလုံလောက်
စွာထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလျှပ်စစ်
ဓာတ်အားလိုအပ်ချက်များကို များစွာဖြည့်
ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲ
စွမ်းအင်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်



ဆိုလာပြားစက်ရုံသို့ရောက်ရှိကြရာ စက်မှု
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ချာလီသန်းနှင့်တာဝန်ရှိသူများက ကြိုဆို
နှုတ်ဆက်ကြသည်။

ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမ
၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
က နိုင်ငံတော်ဝန်ကြီးချုပ်၏ ဆိုလာစွမ်းအင်
နှင့်ပတ်သက်သည့် မူဝါဒနှင့်လမ်းညွှန်မှာ
ကြားချက်များအပေါ် အကောင်အထည်
ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ အီ
လက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာ
အလုပ်ရုံဆိုင်ရာအချက်အလက်များ၊ အမှတ်
(၂၄) အကြီးစားစက်ရုံ (ဒဂုံ)၊ ဆိုလာပြား
အလုပ်ရုံဆိုင်ရာအချက်အလက်များ၊ ဆိုလာ
ပြားဈေးကွက်အခြေအနေနှင့် ပြည်ပမှဆိုလာ
ပြားများတင်သွင်းနေမှုအခြေအနေများ၊
ဆိုလာပြားထုတ်လုပ်မှုနည်းပညာများ၊ ဆို
လာပြားအမျိုးအစားများနှင့်နှိုင်းယှဉ်ချက်
များ၊ ဆိုလာပြားများအသုံးပြု၍ နေရောင်
ခြည်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေ
အနေများကိုလည်းကောင်း၊ ရွှေကသာကုမ္ပဏီ
လီမိတက် မန်နေဂျင်းဒါရိုက်တာက ကုမ္ပဏီ

လုပ်ထားသည့်ဆိုလာပြားများအား ပြည်ပ
မှတင်သွင်းသည့် ဆိုလာပြားများနှင့်တန်းတူ
အရည်အသွေးရရှိအောင်ဆောင်ရွက်ရန်လို
ကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်
လာသည့် ဆိုလာထုတ်လုပ်ခြင်းနည်းပညာ
များကိုလည်း မျက်မြေမပြတ်လေ့လာ၍ အ
ဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊
မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုသာယာ
ကောင်းမွန်ပြီး နေသာသည့်ရက်များပြား
သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်
စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်
ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်
သွားရမည်ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်း
အင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ
တိုးတက်စေရေး မိမိအနေဖြင့် ၂၀၂၂ ခုနှစ်
တွင် စတင်ပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံ
အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ
ကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်
အားထုတ်လုပ်ခြင်း လုပ်ငန်းများမှတစ်ဆင့်
အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာပြား
ထုတ်လုပ်ခြင်းအတွက် လိုအပ်သည့်ကုန်
ကြမ်းများကို ပြည်တွင်း၌ထုတ်လုပ်သွားနိုင်

ကိုလည်း မထိခိုက်နိုင်သောကြောင့် အားပေး
ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ
အနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအ
တွက် ပြည်ပမှလောင်စာဆီများကို တင်သွင်း
ရလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း
ရှိ ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်
အားရရှိရေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊
လျှပ်စစ်ဓာတ်အား ဖူလုံပေါများစွာရရှိခြင်း
ဖြင့် လူမှုစီးပွားဘဝများသည်လည်း ပိုမိုဖွံ့
ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပြန်
လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ရေအားလျှပ်စစ်
ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများသည် အ
ချိန်ရယူတည်ဆောက်ရပြီး ငွေကြေးများစွာ
သုံးစွဲရကြောင်း၊ တည်ဆောက်ချိန်တိုတောင်း
သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်
ဓာတ်အားကို ကိုယ်ပိုင်တစ်ပိုင်တစ်နိုင်သုံးစွဲ
သည်မှ လုပ်ငန်းများ၊ စက်ရုံများလည်ပတ်
နိုင်သည်အထိ ဆောင်ရွက်သွားကြရန်လို
ကြောင်း၊ မိမိတို့နိုင်ငံတွင် ပျမ်းမျှအားဖြင့်
ရက်ပေါင်း ၃၀၀ ကျော်ခန့်သည် အလင်းနှင့်
နေရောင်ခြည်ကိုရရှိကြောင်း၊ စက်ရုံ အလုပ်



စာမျက်နှာ ၂ မှ -

ရုံများ၌ ဆိုလာလျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကိုများစွာ လျှော့ချနိုင်ခြင်းကြောင့် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ၎င်းလုပ်ငန်းများဆောင်ရွက်သူများအတွက် Incentive များပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း Small

Scale(အိမ်သုံး)မှ Large Scale (စက်ရုံသုံး)အထိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့ရွာများ၌လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုဆောင်ရွက်ပေးသွားမည်ဆိုပါက လူနေထိုင်မှုအဆင့်အတန်းများမြင့်မားလာမည်ဖြစ်ကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိစေမည့်လုပ်ငန်းဖြစ်ကြောင်း၊ ဆိုလာပြားများအား ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုပြီး ဆိုလာပြားထုတ်လုပ်မှုတိုး

တက်ရေးနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ပူးပေါင်း၍ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ Solar Panel များအား လုံ

လည်း ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝိုင်ယာကြိုးပြုလုပ်ရန်အတွက် အခြေခံဖြစ်သည့် ကြေးနီများ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်တွင်း၌ ဝိုင်ယာကြိုးလုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက စက်ရုံအထိမ်းအမှတ်ဂါရဝပြုလက်ဆောင်ကိုပေးအပ်သည်။ (၃)



လောက်စွာထုတ်လုပ်သွားကြရန်လိုကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ ဝိုင်ယာကြိုးများကို

ဆက်လက်၍ ဆိုလာပြားစက်ရုံအတွင်း ဆိုလာပြားများထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ဆိုလာပြားစမ်းသပ်ထုတ်လုပ်ရန် ၂၀၂၁ ခုနှစ်မှစတင်၍ ဈေးကွက်အတွင်းမှဝယ်ယူ၍ လေ့လာခဲ့သည့် ဆိုလာပြားများနှင့် ကုမ္ပဏီမှထုတ်လုပ်ထားရှိသည့် ဆိုလာပြားများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး (၃) တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကျင်းပ

စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စက်မှု ဝန်ကြီးဌာန ရုံးအမှတ် (၃၀) ၌ကျင်းပသည်။

အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးသင့်ခဲ့သည့် ဌာနမှဝန်ထမ်းများ လတ်တလောစားသောက်ရေးကိစ္စရပ်များ

အဆင်ပြေစေရေးအတွက် သောက်ရေသန့်၊ အားဖြည့်အချို့ရည်များ၊ အသင့်စားခေါက် ဆွဲထုပ်များ၊ ငါးသေတ္တာဘူးများ၊ ဆန်၊ စောင်၊ ခြင်ထောင်များကို ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း၊ ထပ်မံ၍ လည်း ဝန်ထမ်းများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက် ပြီးဖြစ်ကြောင်း၊ ထို့ပြင်ပျက်စီးခဲ့သည့်ဝန်ထမ်း အိမ်ရာများသို့သွားရောက်၍ ပျက်စီးခဲ့မှု အခြေအနေနှင့် ဝန်ထမ်းများ လက်ရှိနေထိုင် လျက်ရှိသည့်အခြေအနေတို့ကို ကြည့်ရှုစစ် ဆေးပြီး ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ ကို အားပေးစကားများပြောကြားခဲ့ကြောင်း၊

ငလျင်ကြောင့် ဆိုးရွားစွာပျက်စီးခဲ့သည့် အိမ်ရာ များတွင်နေထိုင်သည့် ဝန်ထမ်းများ၏ပစ္စည်း များကို တပ်မတော်ပိုင်မော်တော်ယာဉ်များဖြင့် ကူညီရွှေ့ပြောင်းပေးမည်ဖြစ်၍ ရွှေ့ပြောင်း မည့် ဝန်ထမ်းများ၏စာရင်းများကို ပြုစုလျက် ရှိကြောင်း၊ သက်ဆိုင်ရာတိုက်တာဝန်ခံများ အနေဖြင့် ဝန်ထမ်းများ၏ လက်ရှိတွေ့ကြုံ နေရသည့်အခက်အခဲများ ကျန်ရှိမှုမရှိစေ ရေး တင်ပြပေးရန်ပြောကြားသည်။

ထို့နောက် တိုက်တာဝန်ခံများက အိမ်ရာ များတွင် ရွက်ဖျင်တဲများနှင့်သောက်ရေ သုံးရေရရှိရေး၊ လူနေထိုင်ရန်မသင့်သည့်အိမ်ရာ များရှိ ဝန်ထမ်းများအား နေရာချထားရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန် ရှိသူများက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်



ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း

ဝန်ထမ်းများအား နေရာချထားရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာနမှဝန်ထမ်းများအား နေရာချထားရေးညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဒြပ်အမှတ် အေ-၅၅၅ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ အထွေထွေမန်နေဂျာများနှင့်တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ နေပြည်တော်ရှိ ဝန်ထမ်းများအား အမိုးအကာအောက်တွင် ထားရှိနိုင်ရေးအတွက် ယာယီတဲများအား ထပ်မံဆောက်လုပ်နိုင်ရေး၊ ဝန်ကြီးဌာန ကြီး ကြပ်မူအောက်ရှိ စက်ရုံအလုပ်ရုံ၊ သင်တန်း ကျောင်းများရှိ အဆောက်အဦများတွင် ဝန် ထမ်းများနှင့်မိသားစုဝင်များအား ထားရှိနိုင် ရေး၊ အခြေခံပညာအထက်တန်းကျောင်း များတွင် နေရာချထားသည့်ဝန်ထမ်းများ

နှင့်ဝန်ထမ်းမိသားစုများအတွက် ယာယီ အဆောက်အဦများ ဆောက်လုပ်ရေး၊ ရုံး ပတ်ဝန်းကျင်၌ ဝန်ထမ်းများထားရှိနိုင်ရေး အတွက် နေရာများရှာဖွေ၍ ကြိုတင်ပြင် ဆင်ရေး၊ လက်ရှိအချိန်တွင် နေပြည်တော်ရှိ ဝန်ထမ်းများအနက် အမိုးအကာအောက်သို့ ရွှေ့ပြောင်းနေရာချထားမှုစာရင်း၊ ထပ်မံနေ

ရာချထားရမည့် အင်အားစာရင်းတို့ကို ဦးစီး ဌာန၊ စက်မှုလုပ်ငန်းများအလိုက် စနစ်တကျ ပြုစုထားရှိရေး၊ အိမ်ရာများအား စစ်ဆေးခဲ့ သည့်စစ်ဆေးရေးအဖွဲ့များ သတ်မှတ်ခဲ့သည့် အပြာရောင်အဆင့်ရှိအိမ်ရာများတွင် နေထိုင် သည့်ဝန်ထမ်းအင်အား စာရင်းပြုစုထားရှိရေး

စာမျက်နှာ ၅ သို့-



ဘိလပ်မြေစက်ရုံ (တောင်ဖီလာ)နှင့် တောင်ငူခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့အား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် စက်မှု ဝန်ကြီးဌာန ရုံးအမှတ် (၃၀) ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင် မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲ တမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ နှင့်တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်း များ လတ်တလောနေထိုင်စားသောက်ရေး ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် လို အပ်ချက်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဦးစီး ဌာန၊ လုပ်ငန်းများမှနေထိုင်ရန်အခက်အခဲ ရှိသည့် ဝန်ထမ်းအင်အားစာရင်းများကို ပြု စုထားရန်နှင့် အမြန်ဆုံးနေရာချထားနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း အိမ်ရာများအတွင်းသို့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်သောအဖွဲ့များ ဖြင့် ဖွဲ့စည်းစစ်ဆေးနိုင်ရေးဆောင်ရွက်သွား ရန်လိုကြောင်း၊ ရုံးလုပ်ငန်းများပုံမှန်လည် ပတ်နိုင်ရေးအတွက် အနည်းဆုံးအင်အား ဖြင့်ဆောင်ရွက်နိုင်ရေး ဌာနအလိုက်တာဝန် ရှိသူအဆင့်ဆင့်မှ စနစ်တကျစီမံဆောင်ရွက် ရမည်ဖြစ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ ဘိလပ်မြေစက်ရုံ(တောင်ဖီလာ) သို့ ရောက် ရှိရာ ငလျင်ဒဏ်ကြောင့်စက်ရုံပျက်စီးခဲ့မှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး အလွန် ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့၍ ပျက်စီး ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘိလပ်မြေစက်ရုံများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသဖြင့် စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအင်တိုက်အားတိုက်ဆောင် ရွက်ကြရန်၊ စက်ရုံပြုပြင်ရေးနှင့်ပတ်သက်၍



အခြားလိုအပ်ချက်များရှိပါကလည်း ပွင့်ပွင့် လင်းလင်းတင်ပြပေးသွားရန်လိုကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ ပြည်ပမှတင်သွင်းရန် လိုအပ် ပါက ပြည်ပမှတင်သွင်းခွင့်ရရှိရေးအတွက် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ စက်ရုံအတွင်းအန္တရာယ်ရှိ သည့် အဆောက်အအုံနေရာများတွင် သတိ ပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ရှိ တောင်ငူခရိုင် စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိရာ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ရုံးအဆောက် အအုံနေရာများကို ကြည့်ရှုစစ်ဆေးပြီး ဝန် ထမ်းများအားတွေ့ဆုံ၍ ရုံးလုပ်ငန်းများ ပုံ မှန်လည်ပတ်နိုင်ရေးဆောင်ရွက်သွားရန်လို ကြောင်း၊ တောင်ငူခရိုင်အတွင်းရှိ MSME လုပ်ငန်းများ ထိခိုက်မှုများအား ကြည့်ရှုစစ် ဆေးပေးပြီး လိုအပ်သည်များကူညီဖြည့် ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကိုလည်း အမြဲမပြတ်လေ့လာဖတ် ရှုနေရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ် များကို သတိ၊ ပညာ၊ ဉာဏ်တို့ဖြင့်ဆင်ခြင် သုံးသပ်၍ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားရမည် ဖြစ်ကြောင်း အားပေးစကားများပြောကြား

ပြီး ထောက်ပံ့ငွေများပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ငလျင်ဒဏ်ကြောင့် တောင်ငူမြို့အတွင်း အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအ ခြေအနေတို့ကို မော်တော်ယာဉ်ဖြင့် လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

စာမျက်နှာ ၄ မှ -

ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုဆုံးဖြတ် ခြင်းများဆောင်ရွက်သည်။ ထို့နောက် ပြည် ထောင်စုဝန်ကြီးသည် အိမ်ရာများစစ်ဆေးရေး အဖွဲ့မှ အပြာရောင်အဆင့် သတ်မှတ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ စက်မှုဝန်ကြီးဌာနမှဝန် ထမ်းများအား နေရာချထားသောတိုက်အမှတ် ၅၁၀၁၊ ၅၁၀၂၊ ၅၁၀၄၊ ၅၁၀၅ တို့သို့သွား ရောက်၍ ဝန်ထမ်းများနေထိုင်နေမှု၊ အိမ်ရာ အဆောက်အအုံများ၏ကြံ့ခိုင်မှုတို့ကိုလည်း ကောင်း၊ သီရိရတနာအဆင့်မြင့်ဈေးရုံ Gold Twin Trading Co.,Ltd. ၏ EV Car Showroom တွင် ဝန်ထမ်းများအား နေရာချ ထားမှု၊ အိမ်ရာစစ်ဆေးရေးအဖွဲ့မှ အနီရောင် သတ်မှတ်ထားသည့် မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ စက်မှုဝန်ကြီးဌာနမှဝန်ထမ်းများအား နေရာချ ထားသော တိုက်အမှတ် ၂၅၁ သို့လည်း ကောင်း၊ ရုံးအမှတ် (၃၀) ရှိ ပျက်စီးမှုတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း

ကျောက်ဆည်စက်မှုနယ်မြေရှိ ဘိလပ်မြေစက်ရုံများအား ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဆည်စက်မှုနယ်မြေရှိ သံတော်မြတ်ကုမ္ပဏီလီမိတက်၏ ကြံ့နစ်ကောင်ဘိလပ်မြေစက်ရုံသို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံက ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့မှုအခြေအနေ၊ စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်မှုများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆိုပါထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ များစွာလိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ၊ သံ/သံမဏိစက်ရုံများ၊ အမိုး/အမိုးပြားစက်ရုံများ၊ အထပ်သားစက်ရုံများ၊ အုတ်စက်ရုံများ စက်စွမ်းအားပြည့်ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကိုကူညီဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် စက်ရုံ၏ထိခိုက်ပျက်စီးမှုများနှင့် စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုသိရှိနိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံအား အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်ခြင်းသည် ပြည်သူများ၏လိုအပ်ချက်များကို ကူညီဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စက်ပစ္စည်းကိရိယာများစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကိုအချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနှင့်စစ်ဆေးပြုပြင်



ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြံ့နစ်ကောင်ဘိလပ်မြေစက်ရုံတွင် တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅,၀၀၀ စီ ထုတ်လုပ်နိုင်သည့်လိုင်းနှစ်လိုင်းတပ်ဆင်ထားရှိပြီး ကုန်ထုတ်လိုင်းတစ်လိုင်းအား မေလ ၁၅ ရက်နေ့တွင် ပြန်လည်လည်ပတ်နိုင်ရေးဦးတည်၍ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနနှင့် Myanmar Coach Cement Co.,Ltd. တို့အကျိုးတူပူးပေါင်း၍ ဘိလပ်မြေများထုတ်လုပ်လျက်ရှိသည့် အမှတ် (၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မီးသင်းဖိုအားပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်း၊ အဆောက်အအုံများအား သတ်မှတ်အချိန်တွင် ပြီးစီးရေးအတွက် လက်တွေ့ကျသည့်အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအားသတ်မှတ်အချိန်မတိုင်မီ လည်ပတ်နိုင်ရေးအတွက် စစ်ဆေး

ပြုပြင်ခြင်းလုပ်ငန်းများကို နေ့ဆိုင်း၊ ညဆိုင်းများဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအတွင်းပျက်စီးခဲ့သည့် အခြေအနေများကို သင်ခန်းစာဖော်ထုတ်၍ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည့်အချိန်ဖြစ်သဖြင့် ဘိလပ်မြေများထုတ်လုပ်နိုင်ရေးအတွက် စက်ရုံပြန်လည်လည်ပတ်ရေးဆောင်ရွက်နေသည့် လုပ်ငန်းများကိုအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သောဘိလပ်မြေများကို စက်စွမ်းပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း) သို့ရောက်ရှိပြီး ငလျင်လှုပ်ခတ်မှုကြောင့် စက်ရုံအတွင်းပျက်စီးခဲ့သည့် အဆောက်အအုံများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြိုကျခဲ့သည့်အဆောက်အအုံများအား ရှင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှတာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်နှင့်တာဝန်ရှိသူများအား ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စက်မှု ဝန်ကြီးဌာန ရုံးအမှတ် (၃၀) ပြည်ထောင်စု ဝန်ကြီးရုံးခန်း၌ လက်ခံတွေ့ဆုံသည်။(ပုံ)

ထိုသို့တွေ့ဆုံစဉ် ငလျင်ဒဏ်သင့်အစိုးရ

အဆောက်အအုံများနှင့် မြို့ပြအဆောက်အ အုံများစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် UN-Habitat ၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အဆောက်အအုံ များပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ် ငန်းများဆောင်ရွက်ရာတွင် ငလျင်ဒဏ်ခံနိုင် ပြီး ကြံ့ခိုင်မှုရှိစေရန်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်အင်ဂျင်

နီယာများမှ နည်းစနစ်နှင့်အညီ စစ်ဆေး တည်ဆောက်ရန်ကိစ္စရပ်များ၊ အဆောက် အအုံများတည်ဆောက်ရာတွင် အသုံးပြု သည့်ပစ္စည်းများ၏ အရည်အသွေးများနှင့် အသုံးပြုသည့်နည်းစနစ်များ စံချိန်စံညွှန်း ပြည့်မီစေရေးနှင့်အဆင့်မီဖြစ်စေရေး သတ်မှတ်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြို့ပြ အဆောက်အအုံများသာမက စက်မှုဇုန်များ အကောင်အထည်ဖော်တည်ဆောက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဖွဲ့စည်းထားရှိ သည့်အသင်းအဖွဲ့အသီးသီး၏ အသိအမှတ် ပြုလက်မှတ်ရဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်း ကျင်ပညာရှင်များမှ စစ်ဆေးအတည်ပြု ဆောင်ရွက်နိုင်ရေးတို့အတွက် ဥပဒေ၊ နည်း ဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့်ပြည် ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်



MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်၊ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မေလ ၉ ရက် နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစီအစဉ်ဖြင့် နေပြည်တော်ရှိ ငလျင် ဒဏ်သင့်ဝန်ထမ်းများနှင့်ပြည်သူများ သက် သာချောင်ချိရေး၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ MSME များမှထုတ်လုပ် သည့်ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်၊ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံကို ရုံးအမှတ် (၃၀) တွင် လာရောက်ရောင်းချမှုအားကြည့် ရှုအားပေးသည်။

ထို့အတူ MSME ထုတ်ကုန်များကို

မေလ ၆ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၇)နှင့်(၄၁) တို့၌ရောင်းချပေး ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် မေလ ၅ ရက်နေ့မှစ၍ ၆ ရက်နေ့ အထိ တစ်လကြာပစ္စည်းအမယ်စုံ ၁၅၀ ခန့် ကို ဆယ်ဘီးကားကွန်တိန်နာအမိုးဖွင့်ယာဉ် ဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း

ပဲခူးတိုင်းဒေသကြီး၌ ရောင်းချပေးလျက်ရှိ သော ဈေးနှုန်းများအတိုင်း ရောင်းချပေး သွားမည်ဖြစ်ရာ လိုအပ်သောကုန်ပစ္စည်း များအား ပဲခူးတိုင်းဒေသကြီးမှမော်တော် ယာဉ်ဖြင့် အမြဲမပြတ်ပေးပို့ဖြည့်ဆည်းပေး လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

စာမျက်နှာ ၆ မှ -

လင်းဖယ်ရှားနိုင်ရေး စီမံဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ်မဖြစ်ပွားစေရေး သတိပြု ဆောင်ရွက်ရန်၊ အန္တရာယ်ရှိအဆောက်အအုံများကိုလည်း သတိပေးဆိုင်းဘုတ်များတပ် ဆင်ထားရန်၊ ငလျင်လှုပ်ခတ်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝန်ထမ်းများအား ကျန်းမာရေး ကောင်းမွန်သည်အထိ ဆေးဝါးကုသမှုရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ ကြောင်းသတင်းရရှိသည်။

သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရှမ်းပြည်နယ်အတွင်းရှိစက်ရုံများ ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်း မောင်တို့နှင့်အတူ မေလ ၁၇ ရက်နေ့ နံနက် ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ ၌ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးရန် နှင့်အပြီးသတ်စက်တပ်ဆင်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ TPE Co.,Ltd. မှ ကျွမ်းကျင်ပညာရှင်များကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့ပြီး TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်များသည် စက်ရုံ၌တပ်ဆင်ထားရှိသည့် စက်ပစ္စည်းကိရိယာများကို လာရောက်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအပေါ် ပြန်လည်ပြင်ဆင်ရမည့် စက်ပစ္စည်းကိရိယာများအနက် ပြည်တွင်းရှိကျွမ်းကျင်အင်ဂျင်နီယာများဖြင့် စစ်ဆေးပြုပြင်၍ ရသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားပညာရှင်များအနေဖြင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)၌ လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးရန်နှင့် အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်



က ပြည်နယ်အတွင်းရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည်လည်ပတ်နိုင်ရေးအတွက်လာရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပညာရှင်များအား ကြိုဆိုပါကြောင်း၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အစွမ်းကုန်ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်က Romelt နည်းပညာကိုအောင်မြင်မည်ဟုယုံကြည်၍ ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်စဉ် တွေ့ကြုံမည့်အခက်အခဲများကို ပွင့်လင်းစွာဖြင့်ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအောင်မြင်အောင် ပိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ TPE Co.,Ltd.မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင်က အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသည် ရုရှား-မြန်မာချစ်ကြည်ရေး၏ပြယုဂ်ဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက်

သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက်၊ အခက်အခဲများကိုလည်း ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် ရှမ်းရိုးမဘီလပ်မြေစက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်းဘီလပ်မြေများထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာစက်မှုဇုန်ရှိ ဝမ်းစိမ်းဆီစက်၊ စိန်ငွေမြစက်မှုလက်မှုကုမ္ပဏီလီမိတက်၏ပြောင်းအခြောက်ခံစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာအားပေးစက်ရုံစီမံကိန်းတို့သို့ရောက်ရှိပြီး ငလျင်ကြောင့်ပျက်စီးခဲ့သည့် စက်မှုလုပ်ငန်းများရှိ စက်ပစ္စည်းများအား စနစ်တကျပြန်လည်ပြင်ဆင်နိုင်ရေးအတွက် မြန်မာနိုင်ငံစက်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ရေးဆွဲထုတ်ပြန်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလမ်းညွှန်ချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မျက်နှာဖုံးမှ -

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း

စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲနှင့်

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်



စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ) ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာတို့သည် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virutal စနစ်ဖြင့် တက်ရောက်ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ စက်မှုဝန်ကြီးဌာနမှအရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့်သင်တန်းသား/ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောစက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ စက်မှုဝန်ကြီးဌာနအောက်တွင် စက်မှုသင်တန်းကျောင်းရှစ်ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားပြီး သင်တန်းသုံးမျိုးဖြစ်သော စက်မှုကျွမ်းကျင်(၁)နှစ်/(၂)နှစ်သင်တန်း၊ ကျွမ်းကျင်မှုအခြေပြုကာလတို သုံးလသင်တန်း၊ စက်မှုနှင့်သက်မွေးပညာရွေ့လျားနှစ်ပတ်သင်တန်း

တို့ကို ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အမှတ် (၃) စက်မှုသင်တန်းကျောင်း(သာဂရ)မှ မွေးထုတ်ပေးလိုက်သည့် သင်တန်းဆင်း သင်တန်းသား/သင်တန်းသူများမှ သင်တန်းဆင်းလက်မှတ်ချီးမြှင့်ခံရသူများကို မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံများနှင့်အခြားဝန်ကြီးဌာနများ၊ စက်မှုဇုန်များ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့်ဆက်သွယ်ပြီး အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားသည်။

ယခုအမှတ်စဉ်(၁၅)တွင် သင်တန်းသား ၃၇ ဦးကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၅၀ ရာခိုင်နှုန်းဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်အထိ တစ်နှစ်ကြာဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီအဖွဲ့ဝင်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ

များ တက်ရောက်သည်။

ဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးသည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့်အင်အားပြင်းထန်သည့်လျင်ကြီးကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများရှိ ထိခိုက်ပျက်စီးခဲ့သည့်စက်ပစ္စည်းများအား ပြန်လည်ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့်အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားသောမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ရေယာဉ်၊ လေယာဉ်၊ မီးရထားစက်ခေါင်း၊ မီးရထားတွဲ၊ စက်ကြီး/ယန္တရားများ၊ စက်ပစ္စည်းများကို ဌာနပိုင်စာရင်းမှပယ်ဖျက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဆုံးရှုံးသွားသော (သို့မဟုတ်) ပြုပြင်သုံးစွဲရန်မသင့်အဆင့်ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း၊ ရုံးသုံးစက်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများကို တင်ဒါစနစ်ဖြင့် လေလံတင်ရောင်းချပြီး (သို့မဟုတ်)ဖျက်ဆီးပြီး ဌာနပိုင်စာရင်းပယ်ဖျက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များနှင့်ဌာန

စာမျက်နှာ ၁၀ သို့-

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၈) အထည်စက်ရုံ(ပျော်ဘွယ်)နှင့် အမှတ် (၈) အထည်စက်ရုံခွဲ(ရမည်းသင်း) တို့အား ကြည့်ရှုစစ်ဆေး

**ဝန်ထမ်းများအနေဖြင့် စက်ရုံလည်ပတ်၍
ကုန်ထုတ်လုပ်မှုလုပ်ငန်းများအမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း**

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်)သို့ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စက်ပစ္စည်းများ၊ ထရန်စဖော်မာပြုပြင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အလေးထားဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စက်ရုံတာဝန်ရှိသူများအနေဖြင့် မမျှော်မှန်းနိုင်သည့်သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းများပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု



ကိုလည်း မှတ်တမ်းထားရှိပြီး စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေး

အန္တရာယ်ကင်းရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံရှိ ပုံသေပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မှတ်တမ်းများဖြင့် ထိန်းသိမ်း၍ စစ်ဆေး

ကြပ်မတ်ခြင်းလုပ်ငန်းများကို အစဉ်အမြဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စက်ရုံလည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ရောက်ရှိပြီး ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းတာဝန်များကို လက်တွေ့ကျသည့် စီမံချက်များ ရေးဆွဲဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စာမျက်နှာ ၉ မှ-

ဆိုင်ရာမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့်ရုံးသုံးစက်ပစ္စည်းများ၏ ပြင်ဆင်ထိန်းသိမ်းစရိတ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကို ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ အဆိုပါညွှန်ကြားချက်များတွင် ပါဝင်ခြင်းမရှိသည့် အခြားစက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းအတွက်ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် ယခုအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ ဌာနအသီးသီးက မိမိတို့ဝန်ကြီးဌာန၏လုပ်ငန်းသဘာဝအလိုက် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့် (SOP) များ ရေးဆွဲနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက

ငလျင်ဇုန်များတွင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်၍ စက်ပစ္စည်းကိရိယာများ တပ်ဆင်မည်ဆိုပါက ငလျင်ဒဏ်ခံဒီဇိုင်း၊ ငလျင်ကြောင့် ဖြစ်ပေါ်လာသည့်သက်ရောက်မှုများကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်သည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနကိုယ်စားလှယ်များက အင်အားပြင်းထန်သည့်ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာစက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ဝိုင်းဝန်းအကြံပြုညှိနှိုင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း
ဝန်ထမ်းများထားရှိပည့် ယာယီအဆောက်အအုံများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့နှင့်အတူ ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၇) ရှိ ယာယီရပ်နားဝင်းအတွင်း၌ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေရာချထားပေးနိုင်ရေးအတွက် ယာယီအဆောက်အအုံများတည်ဆောက်ပြီးစီးမှု၊ ရေ၊ မီး၊ မိလ္လာလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (၃)

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယာယီအဆောက်အအုံများ အမြန်ဆုံးပြီးစီးမှုသာ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ ယာယီနေထိုင်လျက်ရှိသည့် ရွက်ဖျင်တဲများမှ ပြောင်းရွှေ့နေရာချထားပေးနိုင်မည်ဖြစ်၍ တည်ဆောက်ရေးနှင့်ပတ်သက်သည့် အပြီးသတ်လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ ရေ၊ မီး၊ မိလ္လာတို့ကို အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ယာယီအဆောက်အအုံ

များတွင် နေထိုင်မည့်ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရေးဆွဲထုတ်ပြန်သွားရန်၊ ယာယီအဆောက်အအုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ယာယီအဆောက်အအုံများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းများပြီးစီးပါက ဝန်ထမ်းများဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာနမှ စစ်ဆေးသွားရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာဆေးဝါးလုပ်ငန်းတို့တွင် ဝန်ထမ်းများရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရုံးဝန်းနှင့်ရုံးခန်းများအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေးဆောင်ရွက်ရန်နှင့် ငလျင်ကြောင့် ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သည့် ပစ္စည်းများအနက် ဆယ်တင်ရရှိခဲ့သည့်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ ပြန်လည်အသုံးပြုသွားရန်မှာကြားခဲ့ကြောင်း သိရသည်။



သတင်းစဉ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport Co.,Ltd. (TPE) မှ Chief Engineer
Mr.Aleksandr Senin အား လက်ခံတွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport Co.,Ltd. (TPE) မှ Chief Engineer Mr.Aleksandr Senin အား ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အောင်မြင်စွာစတင်လည်ပတ်နိုင်ရေးအတွက် စာချုပ်မူဘောင်ပါသတ်မှတ်ချက်များ အမြန်ဆုံးပြီးမြောက်နိုင်ရန်

TPE ကုမ္ပဏီမှ နည်းပညာကျွမ်းကျင်ပညာရှင်များ၊ သံနှင့်သံမဏိဆိုင်ရာပညာရှင်များနှင့် မြန်မာနိုင်ငံဘက်မှ နည်းပညာကျွမ်းကျင်ပညာရှင်များပူးပေါင်း၍ အောက်ဆီလျင်အလုပ်ရုံပြန်လည်ဆောင်ရွက်ခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်း၊ Romelt အလုပ်ရုံအား ပိုမိုထိရောက်စွာလည်ပတ်နိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခြင်း၊ ဘာသာရပ်အလိုက်နည်းပညာများ လွှဲပြောင်းပေးခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၏ပြယုဂ်တစ်ခုဖြစ်သည့် အမှတ် (၂) သံမဏိစက်ရုံ

(ပင်းပက်) စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်၍ ဆွေးနွေးညှိနှိုင်းသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါက်တာချာလီသန်း
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနား တက်ရောက်
မော်တော်ဆိုင်ကယီတပ်ဆင်ထုတ်လုပ်ရေးစက်ရုံအား ကြည့်ရှုစစ်ဆေး

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ ဒေသစံတော်ချိန် ၁၀ နာရီတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းရုံး ဌာနချုပ်၊ ပြည်လုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါက်တာချာလီသန်း သည် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း အထူးကိုယ်စား လှယ်နှင့်ညွှန်ကြားရေးမှူး စင်သီယာဆမ်မြူ အယ်လ်အိုလွန်ဂျူဝမ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ကုလသမဂ္ဂဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးဌာနခွဲ၏ အဆင့်မြင့် အရာရှိ အမ်ဆန်စီဘန်ဒါ၊ အင်ဒိုနီးရှားသမ္မတ နိုင်ငံနှင့်ရပ်မဒါသမ္မတနိုင်ငံတို့၏ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်တို့က အဖွင့် အမှာစကား အသီးသီးပြောကြားသည်။

ထို့နောက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုနှင့် ဆန်းသစ်တီထွင်မှုတို့၏ ပဲ့ကိုင်သူများအဖြစ် MSMEs ၏အခန်းကဏ္ဍကိုမြှင့်တင်ခြင်း ခေါင်းစဉ်အား ကုလသမဂ္ဂ၏ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအဖွဲ့အကြီးအကဲ ဂျွမ်ဂျိုးစ် မာတီနက်ဘာဒီလိုကဦးဆောင်၍ MSMEs ကိုယ်စားလှယ်များ၊ မူဝါဒနှင့်အစိုးရပိုင်း ဆိုင်ရာကိုယ်စားလှယ်များ၊ စီးပွားရေးရာ အထောက်အကူပြုအဖွဲ့အစည်းများနှင့် အခမ်းအနားတက်ရောက်လာသူများက ဝိုင်း ဝန်းဆွေးနွေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ် သိမ်းသည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အား ကမ္ဘာလုံးဆိုင်ရာကုန်သွယ် ရေးအခြေအနေအပြောင်းအလဲများအကြား ကျယ်ပြန့်သည့်ဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှုများကိုမြှင့်တင်ရာတွင် အသေး စား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများသည် အရေးကြီးသောအခန်း ကဏ္ဍတစ်ခုအဖြစ် မီးမောင်းထိုးပြရန်၊ ငွေ ကြေး၊ မူဝါဒဆိုင်ရာအထောက်အပံ့နှင့်တိုး တက်ဖြစ်ထွန်းရန် လိုအပ်သည့်ကဏ္ဍများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ လက်တွေ့ကျ သော အတွေးအခေါ်များကိုဖော်ထုတ်ပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ၏ ဦးစားပေးလိုအပ်ချက် များကို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ထည့်သွင်းရေးဆွဲရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ

စက်မှုဇုန်ရှိ မြန်မာနယူးပါဝါကုမ္ပဏီလီမိတက် ၏မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ် ရေးစက်ရုံသို့ရောက်ရှိပြီး တာဝန်ရှိသူများ က ဆိုလာပြားများအား ပထမအဆင့်အနေ ဖြင့် ဆိုလာအစိတ်အပိုင်းများအား ပြည်ပမှ တင်သွင်း၍ တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း များဆောင်ရွက်မည့်အစီအစဉ်၊ ဒုတိယအ ဆင့်အနေဖြင့် ဆိုလာပြားများအား ထုတ် လုပ်နိုင်ရေးအတွက် လိုအပ်သည့်အစိတ်အ ပိုင်းများကို ပြည်တွင်း၌ထုတ်လုပ်နိုင်ရေးအ တွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားသည် မဖြစ်မနေလိုအပ် သဖြင့် ကုမ္ပဏီမှဆောင်ရွက်မည့်စီမံကိန်း လုပ်ငန်းများကို ရလဒ်ကောင်းများရရှိသည် အထိ အောင်မြင်အောင် ကြိုးစားဆောင်ရွက် ရန်နှင့် လိုအပ်ချက်များကိုလည်း အစွမ်းကုန် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည့်ဖြိုး

စာမျက်နှာ ၁၅ သို့-



မျက်နှာဖုံးမှ -

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနား ကျင်းပ

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အသေးစား၊ အငယ် စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သမ ဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များတက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှ ဒေသဆိုင်ရာ MSME အေဂျင်စီဥက္ကဋ္ဌများနှင့်တာဝန်ရှိ သူများက Virtual ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင် စုဝန်ကြီးက (ပုံ) MSME များသည် ကမ္ဘာ့ စီးပွားရေး၏ကျောရိုးဖြစ်သကဲ့သို့ ဆင်းရဲမှု

လျော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များ အောင်မြင်ရေးအ တွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင် လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME များဖြစ် ပြီး အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေး နိုင်မှုတွင် ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိရှိ ကြောင်း၊ ယနေ့ခေတ်ကာလတွင် MSME များအနေဖြင့် ခေတ်နှင့်အညီတိုးတက်ပြောင်း လဲနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ် စနစ်ကို မဖြစ်မနေအသုံးပြုရန်လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်စနစ်သည် လုပ်ငန်းဆောင်ရွက် မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ပြည် တွင်း၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ခြင်း၊ ဖောက် သည်ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာခြင်း နှင့်ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ပေးခြင်း အစရှိ သည့်အကျိုးကျေးဇူးများစွာကို ရရှိစေနိုင် ကြောင်း၊ ထို့အတူ ဘဏ္ဍာရေးအထောက်အပံ့ ဈေးကွက်ရှာဖွေရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစပြုလုပ်ငန်း များ ပေါ်ထွန်းလာရေးတို့သည် MSME များ ရေရှည်တည်တံ့စွာဖွံ့ဖြိုးတိုးတက်ရန် အတွက် အရေးကြီးသည့်ကဏ္ဍများပင်ဖြစ် ကြောင်း၊ MSME များသည် ရင်းနှီးမြှုပ်နှံမှု အတွက် အရင်းအနှီးလိုအပ်ချက် အမြဲရှိနေ

ခြင်းကြောင့် ချေးငွေများ၊ အာမခံများ၊ အသေး စားချေးငွေစနစ်များနှင့် အခြားသောဘဏ္ဍာ ရေးဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာ ရရှိနိုင်ရေး ပံ့ပိုးကူညီပေးနိုင်ရန် အရေးကြီး ကြောင်း၊ ဘဏ္ဍာရေးအထောက်အပံ့ကောင်း မွန်မှသာ လုပ်ငန်းများတိုးချဲ့နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလ၏ ပြိုင်ဆိုင်မှုပြင်းထန်သည့် ဈေးကွက်တွင် MSME များ အောင်မြင်နိုင်ရန်အတွက် ထိရောက်သည့်ဈေးကွက်ရှာဖွေရေး နည်း ဗျူဟာများလည်း လိုအပ်ကြောင်း၊ ဒစ်ဂျစ် တယ်ဈေးကွက်ရှာဖွေရေး၊ လူမှုမီဒီယာဈေး ကွက်ရှာဖွေရေး၊ ကုန်စည်ပြပွဲများတွင်ပါဝင် ပြသခြင်းနှင့် ကွန်ရက်တည်ဆောက်ခြင်း စသည်တို့သည်လည်း MSME များအတွက် အရေးကြီးသည့်ဈေးကွက်ရှာဖွေရေး နည်း လမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လည်း ယခုလေးနှစ်တာကာလအတွင်း MSME များ တိုးတက်အောင်မြင်စေရေး အထူးအားပေးဆောင်ရွက်ပေးလျက်ရှိသည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုးတက် အောင်မြင်စေရေး ကြိုးစားဆောင်ရွက်ကြ ရန်လိုကြောင်း၊ ယနေ့အထိမ်းအမှတ်အခမ်း

စာမျက်နှာ ၁၄ သို့-



စာမျက်နှာ ၁၃ မှ-

အနားမှတစ်ဆင့် MSME များ၏စွမ်းဆောင်ရည်ကို အသိအမှတ်ပြုမြှင့်တင်ပေးပြီး အစိုးရပုဂ္ဂလိက၊ အဖွဲ့အစည်းများနှင့် MSME လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်စေပြီး သာယာဝပြောသည့် အနာဂတ်ကို တည်ဆောက်နိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ Video Clip ပြသပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) မှ MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးသည်။ ယင်းနောက် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအေလျင်စီဥက္ကဋ္ဌနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံ

ငွေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှတာဝန်ရှိသူများက MSME ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာစာတမ်းများကို ဖတ်ကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်

အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ)နှင့်အမှတ် (၁)သံမဏိစက်ရုံ (မြင်းခြံ) တို့အား ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ) သို့ရောက်ရှိပြီး စက်ရုံရှင်းလင်းဆောင်ခန်းမ၌ စက်ရုံမှူးနှင့်တာဝန်ရှိသူများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စက်ရုံမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများအား

အသွေးပြည့်မီသည့် ကျောင်းစိမ်းဝတ်စုံများ ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်သွားရန်လိုကြောင်းမှာကြားကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်သောဝါဂွမ်းကုန်ကြမ်းပစ္စည်းများ ဝယ်ယူရရှိရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံရှိချည်မျှင်ဌာနနှင့်ကုန်ကြမ်းသိုလှောင်ရုံတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ (ပုံ)



အရည်အသွေးပြည့်မီစေရေးအတွက် အရည်အသွေးစီမံခန့်ခွဲမှုစနစ်များ ထူထောင်ထားရှိရန်လိုကြောင်း၊ မကြာမီကာလအတွင်း စာသင်ကျောင်းများဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသားကျောင်းသူများအတွက် အရည်

ဒုတိယဝန်ကြီးသည် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ရောက်ရှိပြီး ထုတ်လုပ်ရေး(၁)ဌာန၊ လေသန့်စင်သည့်အလုပ်ရုံ (ASP) တွင် Turbo Compressor ပြင်ဆင်

နိုင်ရေးဆောင်ရွက်နေမှုအခြေအနေ၊ သံရည်ကြိုအလုပ်ရုံ(၁) Melt Shop (1) တွင် သံရည်ကြိုမီးဖို (EAF) ရှိ လေနှင့်အမှုန်အမွှားများ စုပ်ထုတ်ဖယ်ရှားသည့် (Removable Duct) ဧရိယာရှိရေပိုက်လိုင်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ မဖောက်ထုံးထုတ်လုပ်သည့် Ton 120 Lime Plant တွင် မဖောက်ထုံးသိုလှောင်သည့် Silo Bin ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ Melt Shop(2) ရှိ ကုန်ကြမ်းသယ်ယူသည့်ဧရိယာသို့ MAN Hole အတွင်း ရေဝင်ရောက်မှုမရှိစေရေးဆောင်ရွက်မှုအခြေအနေ၊ သံပြားကြိတ်သည့်အလုပ်ရုံ (Hot Strip Mill) တွင် ၆၅ ရာခိုင်နှုန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ Crop Shear ဧရိယာနှင့် Entry Side Guide ဧရိယာရှိ Mechanical and Civil Drawing များအား ကြည့်ရှုစစ်ဆေးပြီး Melt Shop(1) တွင် သံရည်ကြိုခြင်းလုပ်ငန်းအား ဇွန်လပထမအပတ်တွင် စတင်လည်ပတ်နိုင်ရေးနှင့် သတ်မှတ်လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရန်၊ Melt Shop(2) ဧရိယာတွင်ဆောင်ရွက်မည့် Hydraulic လုပ်ငန်း၊ WPT ပိုက်လိုင်းစစ်ဆေးခြင်းလုပ်ငန်း၊ HVAC စစ်ဆေးခြင်းလုပ်ငန်းနှင့် Automation လုပ်ငန်းများအား စက်တင်ဘာလအပြီး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ကျောစိုးမှ -

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာနအလိုက်ဆောင်ရွက်ရမည့် အဓိကစွမ်းဆောင်ရည်ညွှန်းကိန်း (KPI) နှင့် ဦးတည်ရလဒ် (Target) များ၊ ကော်မရှင်၏ရည်မှန်းချက်နှင့်မဟာဗျူဟာများအပေါ် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ စက်မှုဖွံ့ဖြိုးရေးကော်မရှင်အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မရှင်၏လုပ်ငန်းဆောင်ရွက်ချက်များ စက်မှုဖွံ့ဖြိုးရေးကော်မရှင်သို့တင်ပြလာသည့် အမှာစာများကိုလည်းကောင်း၊ စက်မှုဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက

မန္တလေးလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘီလပ်မြေ၊ သံချောင်းလုံးနှင့် Steel Structure များလိုအပ်မှု၊ ပြည်တွင်းဘီလပ်မြေစက်ရုံများနှင့် သံမဏိစက်ရုံများ၏ထုတ်လုပ်မှု၊ ကုန်ကြမ်းလိုအပ်မှုနှင့် ဘီလပ်မြေနှင့် သံချောင်းလုံးတင်သွင်းရမည့်အခြေအနေတို့ကိုလည်းကောင်း တက်ရောက်လာကြသည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက်ဆောင်ရွက်နေသည့်လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

မြန်မြန်ဆန်ဆန်ဆောင်ရွက်

ထို့နောက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည်

နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရေးပါသောအခြေခံအထောက်အပံ့ကောင်းဖြစ်ခြင်းကြောင့် အဖွဲ့ဝင်ဝန်ကြီးဌာနများအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများအတွက်ဖြစ်စေ၊ ပုဂ္ဂလိကစက်မှုကဏ္ဍအတွက်ဖြစ်စေ ခွင့်ပြုမိန့်များတောင်းခံလာပါက ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများက မြန်ဆန်စွာဆောင်ရွက်ပေးရန် အဓိကမှာကြားလိုကြောင်း၊ နိုင်ငံတော်၏စက်မှုကဏ္ဍတွင် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြား၍ အခမ်းအနားကိုရပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စာမျက်နှာ ၁၂ မှ -

မြစွမ်းအင်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ဆိုလာပြားများထုတ်လုပ်မည့် စီမံကိန်းလုပ်ငန်းများကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ဆိုလာပြားများထုတ်လုပ်မည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ အဆိုပြုစံများကို စနစ်တကျရေးဆွဲ၍ တင်ပြရန်လိုအပ်ကြောင်း၊ ဆိုလာပြားများနှင့်တွဲဆက်အသုံးပြုရမည့် အင်ဗာတာ၊ ဘတ္ထရီတို့ထုတ်လုပ်မည့်စီမံကိန်းလုပ်ငန်းများကိုလည်း လျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်မည်ဆိုပါက ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျလိုက်နာ

ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်တော်ဆိုင်ကယ်များတပ်ဆင်ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ထုတ်လုပ်နေသည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သုံးစွဲသူပြည်သူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျတပ်ဆင်ထုတ်လုပ်ရန်၊ ကုမ္ပဏီအနေဖြင့် မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများအား သတ်မှတ်အုပ်စုများအလိုက် ပြည်ပမှတင်သွင်း၍ တပ်ဆင်ထုတ်လုပ်ခြင်း (SKD) စနစ်ဖြင့် လုပ်ငန်းများလည်ပတ်အကောင်အထည်ဖော်နေမှုအပေါ် ကျေနပ်မနေဘဲ မော်တော်ဆိုင်ကယ်၏အချို့အစိတ်အပိုင်းများကို ကိုယ်တိုင်ထုတ်လုပ်ပြီး ကျန်အစိတ်အ

ပိုင်းများကို ပြည်ပမှတင်သွင်း၍ တပ်ဆင်ထုတ်လုပ်ခြင်း (CKD) စနစ်ကူးပြောင်းဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်ခြင်းနှင့်ပတ်သက်သည့် နည်းပညာများလွှဲပြောင်းရရှိနိုင်ရေး စီမံဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်ရန်၊ ကုမ္ပဏီမှတပ်ဆင်ထုတ်လုပ်သည့် မော်တော်ဆိုင်ကယ်များနှင့်ပတ်သက်၍ ရောင်းချပြီးနောက် ပြုလုပ်ပေးရမည့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားရန်နှင့် အပိုပစ္စည်းများ လွယ်လင့်တကူဝယ်ယူအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်၊ ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများနှင့် ဒေသ၏လူမှုတာဝန်သိမှုလုပ်ငန်းများ (CSR) ကိုလည်း ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခြင်း၏ရည်ရွယ်ချက်မှာ ပြည်တွင်းစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဘက်ပေါင်းစုံမှဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းရှိစက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာရေးနှင့် စက်မှုလုပ်ငန်းစီမံကိန်းအသစ်များ စနစ်တကျထူထောင်အကောင်

အထည်ဖော်နိုင်ရေးဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကကဏ္ဍတွင်ရှိသော စက်ရုံများအလုပ်ရုံများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလုပ်ငန်းအဖြစ် ရေရှည်ရပ်တည်နိုင်ပြီး အရည်အသွေးကောင်းမွန်သော စက်မှုထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် One Stop Service (OSS) အစီအစဉ်ကိုထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏လုပ်ငန်းတာဝန် ၁၆ ချက်နှင့်ပတ်သက်၍ လုပ်ငန်းတာဝန်အလိုက် ဆောင်ရွက်ရမည့်တာဝန်ခံဝန်ကြီးဌာနများလည်း သတ်မှတ်ပြီးဖြစ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏စက်မှုဖွံ့ဖြိုးရေးကဏ္ဍကိုအထောက်အကူပြုနိုင်ရေးအတွက် မိမိတို့အကောင်အထည်ဖော်ပေးရမည့် လုပ်ငန်းတာဝန်အလိုက် တာဝန်ခံဌာနသို့မဟုတ် လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက်ရန်နှင့်ဆောင်ရွက်မှုများကို လစဉ်တင်ပြပေးစေလိုကြောင်း၊ သို့မှသာ KPI များနှင့် Target များအလိုက် ထိရောက်စွာအကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိ စောင့်ကြည့်

အကဲဖြတ်ခြင်း (Monitoring & Evaluation) ဆောင်ရွက်မည့်ဌာနသို့ ပေးပို့ပြီး စိစစ်သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊

နိုင်ငံခြားငွေအသုံးပြုမှု လျှော့ချနိုင်

လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးဘီလပ်မြေ၊ သံမဏိအစရှိသည့်ပစ္စည်းများလိုအပ်လျက်ရှိရာ ပြည်တွင်း၌တည်ဆောက်ပြီးဖြစ်သည့် စက်ရုံများကိုစွမ်းအားပြည့်လည်ပတ်နိုင်ရေးပံ့ပိုးပေးရန် လိုအပ်သကဲ့သို့ စက်ရုံသစ်စီမံကိန်းများ တိုးပွားလာရေးကိုလည်း တစ်ပြိုင်နက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ကြမ်းများအသုံးပြုပြီး သွင်းကုန်အစားထိုးထုတ်လုပ်ရန် ကြိုးပမ်းနေသကဲ့သို့ ပြည်ပမှကုန်ချောများတိုက်ရိုက်တင်သွင်းခြင်းအစား တစ်ဝက်တစ်ပျက်ကုန်ချော (Semi Product) များတင်သွင်းပြီး ပြည်တွင်း၌ကုန်ချော (Finished-product) များထုတ်လုပ်နိုင်ရေးကိုလည်း စဉ်းစားဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေအသုံးပြုမှု လျှော့ချနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် အဖွဲ့ဝင်